

ဒေါသမှန် က၊ <daw: dha' hmun> 火冒三文，很气愤：မေအေးသည် ~ ကာပြန်၍ရန်တွေ့သည်။ 玛玛埃火冒三文，反过
来跟他争吵起来。

ဒေါသယမ်းအိုးပေါက်ကဲ့ က၊ <daw: dha' yan: o: paut kwe:>
大发雷霆，勃然大怒

ဒေါသအိုး န၊ <daw: dha' o:> 脾气暴躁的人，火性子的人

ဒေါသပုန်ထ က၊ <daw: dh-bon hta'> 大发雷霆，勃然大怒：
မြစ်ဝါမြစ်သည်နဂါးကြီးကဲ့သို့ ~ နေသည်။ 黄河像一条巨龙一
样咆哮着。

ဒေါဟဋ န၊ <daw: ha' la'> [巴]妇女怀孕时想吃酸味等食
品

ဒို နဝ၊ <do'> (口)我们，咱们

ဒိုများ နဝ၊ <do' mya:> (口)我，人家(指自己或与自己最
亲近的人)

ဒိုတီ န၊ <do ti> [印](用整块布裹于下身的)印度男人的
下装

ဒိုဒိုဂ် န၊ <do do hnget> [英·緬 dodo + ငှက်] 【动】渡渡
鸟(产于毛里求斯，现已绝种) Didus Ineptus (Dodo)

ဒိုဘာလာ န၊ <do ba la> [印]再制糖：~ သကြားခဲ 方糖，
冰糖

ဒိုဘိ န၊ <do bi> [印]洗衣人

ဒိုဘိချ I က၊ <do bi khya'> 把衣服洗净，熨平 II န၊ <do
bi gya'> 洗净熨平的衣服：~ ဘောင်းဘီ 洗净后熨好的
裤子

ဒိုဘိပေး က၊ <do bi pei:> 送洗衣店去洗

ဒိုဘိမီးသွေး န၊ <do bi mi: dhwei:> 优质木炭

ဒိုမိနီကန် န၊ <do mi ni kan> 多米尼加

ဒိုမိနီယန် န၊ <do mi ni yan> -[英 Dominion] (大英帝国
的)自治领

ဒိုရေမီ န၊ <do rei mi> [英 do re mi] 【音】简谱：ဒီသီချင်းကို
~ နဲ့ပြမလားအနောက်တိုင်းသင်္ကေတနဲ့ပြမလား။ 用简谱来谱这
首歌还是用五线谱？

ဒိုလိုမိုက် န၊ <do lo mait> [英 dolomite] 【矿】白云石，大
理石

ဒိုး န၊ <do:> ①鼓 ② = ဒိုးပတ် ③(孩子玩的)弹子

ဒိုးကန်ဒက်ကန် က၊ <do: g-ne: det k-ne:> 心直口快，立即，
马上(讲、说)：~ ပြောနိုင်ပါသည်။ 能脱口而出。

ဒိုးကန်ဒေါက်ကန် က၊ <do: g-ne: daut k-ne:> = ဒိုးကန်ဒက်ကန်

ဒိုးခြောက် န၊ <do: gyaut> 晒干的小鱼干

ဒိုးငါးပိ န၊ <do: ng-pi'> 中、小ငါးဖယ်အောင်း咸鱼

ဒိုးတီ I က၊ <do: ti:> 敲鼓 II န၊ <do: di:> 鼓手

ဒိုးတူပေါင်ပက် က၊ <do: du baun bet> 同甘共苦：အမျိုးသ
မီးတွေလဲလယ်ထဲသို့ဆင်း၍ ယောက်ျားများနှင့် ~ လုပ်ကိုင်ကြသည်။
妇女们也下田和男人一起劳动。 / လွတ်လပ်ရေးအတွက် ~

လက်တွဲလျက်ဆောင်ရွက်ကြစို့။ 让我们为独立而并肩战斗。

ဒိုးထိုး က၊ <do: hto:> 玩弹球

ဒိုးဒိုးဒေါက်ဒေါက် က၊ <do: do: daut daut> 直截了当，心直
口快：ခင်ဗျားသိချင်တာကိုသူက ~ ပြောပြပါလိမ့်မည်။ 他会坦
率地告诉你你想知道的东西。

ဒိုးဒိုးဒေါင်ဒေါင် မ၊ <do: do: daun daun> 当当(敲铁棍
声)

ဒိုးဒိုးဒိုးဒိုးဒိုး မ၊ <do: do: dein: dein:> 轰隆隆(雷声)

ဒိုးဒိုးဒိုးဒိုးဒိုး မ၊ <do: do: don: don:> 咚咚(鼓声)，轰隆
隆(雷声)

ဒိုးပတ် န၊ <do: bat> 两面皮鼓，短鼓，腰鼓：~ က 两面
皮鼓舞，短鼓舞 / ~ သီချင်း 短鼓歌，腰鼓歌 / ~ သံ 边
敲腰鼓边唱的歌曲

ဒိုးပြား န၊ <do: bya:> 旧时缅甸一种二分钱硬币

ဒိုးမိုမိုမ မ၊ <do: bo do: ma'> = ဗုံညိုနောင်

ဒိုးအပ်မြေ န၊ <do: at myei> = မြစ်ကြားကျန်းမြေ

ဒ်ပေါက် န၊ <dan baut> 焖肉饭(穆斯林用牛羊鸡肉、酥油、
蒜、姜、胡椒、香料等煮成的饭)

ဒုံ န၊ <don> ①(棒球垒球的)垒：玩掷瓦片、弹子游戏的
起掷线 ②儿童玩弹子时竖 ခွင်ရာ 在后面的木板

ဒုံခိုး က၊ <don kho:> 【体】(棒球、垒球的)偷垒

ဒုံစောင့် န၊ <don zaun'> 【体】(棒球、垒球的)垒手

ဒုံခိုင် န၊ <don dain> 【体】(棒球、垒球的)司垒裁判

ဒုံနာ န၊ <don na> ①用ပုံလျက်၊ ရေနံ၊ ထုံး混合成抹缝用的
油灰泥 ②笨蛋，愚蠢无知的人

ဒုံနာကိုင် က၊ <don na kain> 抹上灰泥

ဒုံနာနာ က၊ <don na na> 愚蠢无知

ဒုံပြေး က၊ <don pyei:> 【体】(棒球、垒球)跑垒

ဒုံမင်း န၊ <don min:> ①一种缅甸鼓乐器 ②扁琴

ဒုံရင်း န၊ <don yin:> ①【体】(棒球、垒球)本垒 ②原地
方，老样子：ကျွန်တော့်အခြေအနေတာမှာမှထူးပါဘူးဗျာ ~ ပါ
ပဲ။ 我还是老样子，没什么变化。

ဒုံရင်းကျ က၊ <don yin: kya'> = ဒုံရင်းဆိုက်

ဒုံရင်းဆိုက် က၊ <don yin: hsait> ①【体】(棒球、垒球)回到
本垒 ②(喻)绕了一圈，结果又回到了原地

ဒုံး န၊ <don:> ①起火点着后能升得很高的花炮 ②火箭，
导弹 ③像火箭一样地飞奔，飞驰

ဒုံးကျည် န၊ <don: kyi> 导弹

ဒုံးခံ က၊ <don: khan> ①不加爱惜地使用：ပိုးပုဆိုး ~ ပြီး
ဝတ်တယ်။ 不爱惜，随便穿绸筒裙。②经得起摔打，能吃
苦耐劳：ဒိန္နားကြီး ~ နိုင်တယ်။ 这头牛真皮实。

ဒုံးချ က၊ <don: khya'> 不加爱惜地使用

ဒုံးချင်း န၊ <don: gyin:> 古代在放一种花炮起火时唱的歌
曲